

ပုဂ္ဂိုလ် နှစ် နှစ် <p-ywet pyan> 【动】飞蚂蚁
 ပုဂ္ဂိုလ်အုံ နှစ် နှစ် <p-ywet on> 蚁窝, 蚁巢
 ပုဂ္ဂိုလ် <pu' sha> (碑)佛, 也写做: ပုဂ္ဂိုလ်ဘုရား ပုဂ္ဂိုလ်သမား
 ပုဂ္ဂိုလ်သမား နှစ် နှစ် <pu' sha dh-ma:> (古)刻佛像的艺人
 ပုလဲပုလဲ နှစ် နှစ် <pu' li pu' lu'> = ပုလဲ
 ပုလဲ နှစ် နှစ် <pu' lu'> 婴儿, 幼儿
 ပုလဲကွေးလေး နှစ် နှစ် <pu' lu' kwei: lei:> = ပုလဲ
 ပုလဲကွေးလေး နှစ် နှစ် <pu' lu' kwei: lwei:> = ပုလဲ
 ပုလဲ နှစ် နှစ် <p-le:> ①珍珠 ②【音】(缅甸弯琴的) B 调
 ပုလဲကုံး နှစ် နှစ် <p-le: gon:> 珠串, 珍珠项链
 ပုလဲငုပ် ကံ <p-le: ngout> 潜入水内采珍珠
 ပုလဲစေ နှစ် နှစ် <p-le: zi'> 珍珠
 ပုလဲတမူး I နှစ် နှစ် <p-le: t-mu:> 珍贵的大珍珠 II ကံ <p-le: t-mu:> 珍爱
 ပုလဲထွက်ကမာ နှစ် နှစ် <p-le: htwet k-ma> 【动】珍珠蚌
 ပုလဲခတ်မြေဩဇာ နှစ် နှစ် <p-le: dat myei aw: za> 尿素
 ပုလဲနံပသင့် ကံ <p-le: nan pa' thin' / p-le: nan bat thin'> = ပုလဲနံပသင့်
 ပုလဲပေါက် နှစ် နှစ် <p-le: baut> 珍珠状花纹(布)
 ပုလဲမအေ နှစ် နှစ် <p-le: m-ei> 【动】 = ပုလဲမိ
 ပုလဲမိ နှစ် နှစ် <p-le: mi'> 【动】珍珠贝 (the pearl oyster)
 ပုလဲမူးပြည့် နှစ် နှစ် <p-le: mu: byei'> 好珍珠, 大粒珍珠
 ပုလဲမုတ်ကောင် နှစ် နှစ် <p-le: mout kaun> 【动】珍珠贝
 ပုလဲမြေဩဇာ နှစ် နှစ် <p-le: myei aw: za> 尿素
 ပုလဲမြစ် နှစ် နှစ် <p-le: myit> (中国)珠江
 ပုလဲလုံး နှစ် နှစ် <p-le: lon:> 珍珠
 ပုလဲသံ နှစ် နှစ် <p-le: dhan> 【音】缅甸弯琴的 B 调
 ပုလဲသံမုန် နှစ် နှစ် <p-le: dhan hman> = ပုလဲသံ
 ပုလဲသွယ် နှစ် နှစ် <p-le: dhwe> = ပုလဲကုံး
 ပုလဲအမြုတေ နှစ် နှစ် <p-le: a-m-dei / p-le: a-myu' tei> 珍珠
 ပုလဲဥ နှစ် နှစ် <p-le: u'> 珍珠
 ပုလင်း နှစ် နှစ် <p-lin:> 瓶子
 ပုလင်းခုံ နှစ် နှစ် <p-lin: gun> 空瓶
 ပုလင်းထောင် ကံ <p-lin: htaun> (喻)喝酒
 ပုလင်းဖုံး နှစ် နှစ် <p-lin: phon:> 瓶盖: သတ္တု ~ 金属瓶盖 / နေ
 ဘာ ~ 橡皮瓶盖
 ပုလိပ် နှစ် နှစ် <p-leit> [英 police] 警察(旧称, 现有时用于贬
 义): ~ ဌာန 警察局 / ~ သား 警察 / ~ အရာရှိ 警官
 ပုလိပ်စစ်စစ် ကံ <p-leit sit sit> 拷问
 ပုလိပ်မင်းကြီး နှစ် နှစ် <p-leit min: gyi:> 警察总局局长
 ပုလဲလွဲ နှစ် နှစ် <p-lwei> = ပုလဲလွဲ
 ပုလဲလှံ နှစ် နှစ် <pu' hli> 瘦小
 ပုဝါ နှစ် နှစ် <p-wa> = ပုဝါ
 ပုဝင် ကံ <pu' win> 脖子缩进去(有时表示害怕)

ပုဝင်းဝင်း ကံ <pu' wain: wain:> 又矮又圆, 矮墩墩
 ပုသိမ် နှစ် နှစ် <p-thein> 勃生市(缅甸南部伊江三角洲重要城
 市之一)
 ပုသိမ်ဆာပါ နှစ် နှစ် <p-thein hsa pa> 有流苏的勃生披巾
 ပုသိမ်ဆင် နှစ် နှစ် <p-thein hsin> 勃生花披巾
 ပုသိမ်ဆန် နှစ် နှစ် <p-thein hsan> 勃生米(上等好米)
 ပုသိမ်ထီး နှစ် နှစ် <p-thein hti:> (缅甸勃生生产的)布伞
 ပုသိမ်ဟာလဝါ နှစ် နှစ် <p-thein ha l-wa> 缅甸勃生生产的ဟာလ
 ဝါ糕
 ပုခိုင် နှစ် နှစ် <pu' ain'> 矮胖
 ပုခိုင်ခိုင် ကံ <pu' ain' ain'> 矮矮胖胖
 ပူ I နှစ် နှစ် <pu> ①热, 烫: ဖိး ~ သည်။ 火烤人。 / နှာနို့က
 ~ လွန်တယ်။ 牛奶太烫。 / ကိုယ် ~ ခေါင်း ~ တယ်။ (身
 体)发烧。 ②鼓胀, 鼓, 凸起: ဗိုက် ~ လာသည်။ 肚子大起
 来了。 ③焦急, 担心, 令人操心: စိတ်အလွန် ~ သည်။ 很焦
 急, 很担心。 / မျက်နှာ ~ သည်။ 脸发烧。 难为情, 不好意
 思。 II ကံ <pu> ①再三催促: သူ့အချိန်ဆွဲလုပ်လေ့ရှိတယ်။
 ~ နိုင်မှတန်ကာကျမယ်။ 他老拖时间, 得去催他才行。 ②
 烦人: ဒီကလေးကသိပ် ~ ထဲကလေးပဲ။ 这个孩子真烦人。
 ③有急事忙于应付(工作): ကျုပ်မှာအလုပ် ~ နေလို့ခင်ဗျား
 ဆီမလာပြစ်တာပါ။ 因为我有急事要处理未能来你这儿。
 ④(盗、贼等)猖獗, 横行: သူ့ခိုးဝါးပြု ~ လာပြန်တယ်။ 盗
 贼又横行起来。 ⑤动乱, 不安宁 ⑥抠进一点儿, 打一
 个洞眼(以便装螺丝钉): လက်ပုတ်စူးဖြင့် ~ ရှိကုကာဆုံး
 အောင်တည့်တည့်လှည့်လှည့်သွင်းပါ။ 先用手钻打一个洞, 再把螺
 丝钉拧到底。 III နှစ် နှစ် <pu> = ပူဘာ
 ပူကယ် I နှစ် နှစ် <pu ke> (方)抹布 II ကံ <pu ke> (肚子)
 凸出来, 鼓出, 鼓胀
 ပူကယ်ပူကယ် ကံ <pu ke pu ke> 略鼓胀, 一鼓一鼓地。
 ဗိုက်လေး ~ ဖြစ်နေသေးသည်။ 肚子还一鼓一鼓的。
 ပူချစ် နှစ် နှစ် <pu khyit> 烫, 暴热
 ပူစိညောင် နှစ် နှစ် <pu si' hnyaun> = ပိစိကွေး
 ပူစီ နှစ် နှစ် <pu si> [英 pussy] 猫咪, 小猫
 ပူစီနာ နှစ် နှစ် <pu si na> = ပူစီနာ
 ပူစီနံ နှစ် နှစ် <pu si nan> = ပူစီနာ
 ပူစူး နှစ် နှစ် <pu su:> 小不点儿, 小东西: ~ ကလေး 小不点儿
 (小孩), 小家伙
 ပူစည်ဖောင်း နှစ် နှစ် <pu si baun:> = ပူဖောင်း
 ပူစပ် နှစ် နှစ် <pu sat> 热辣辣的: နေရထိုင်ရတာအခင်မတန် ~ တယ်။
 住在这里热极了。 / ~ တဲ့ငှက်ထီး: 很辣的辣椒
 ပူစပ်ပူလောင် ကံ <pu sat pu laun> 焦灼, 火辣辣: ကျော
 မှာ ~ ဖြစ်နေသည်။ 背部火辣辣的。
 ပူဆာ ကံ <pu hsa> ①磨烦, 磨人, 纠缠, 催促, 再三请求,
 恳求: ဖောင်တိန်ဝယ်ပေးပါလို့ ~ တာကြာပြီ။ 早就磨烦着要